

မျိုးသားသမီးများရှဲသတင်းကို ~ နဲ့နားထောင်နေရတယ်။ 忐忑不安地听着亲戚子女们的消息。 / စစ်ပြေးဒုက္ခသည်တို့မှာ ~ နှင့်ရှိနေကြသည်။ 逃难的难民们总是提心吊胆的。

ရင်တလှုပ်လှုပ် ကဝါ <yin t-hlat hlat> 忐忑不安; 惊心动魄, 胆战心惊: ကောင်းကင်ဘေးကစားပြတာကို ~ နဲ့ကြည့်ခဲ့ရတယ်။ 空中秋千技巧表演真是扣人心弦。

ရင်တလှုပ်လှုပ် ကဝါ <yin t-hlyat hlyat> = ရင်တဖိုဖို

ရင်တား နှ၊ <yin da:> ①古代城外在两根柱子上钉有三道横木的栅栏 ②织布机上卷布轴与织布者之间的横档棍

ရင်တီး ကါ <yin ti:> 捶胸(表痛心)

ရင်တီးလက်ခတ် ကဝါ <yin ti: let khat> 捶胸顿足, 痛苦地

ရင်တိုက်တဖျား နှ၊ <yin dait t-phyat> 一寸左右的距离: ပြေးပွဲတွင်ပန်းဝင်သူတိုင်းနှင့်တိုင်း ~ ကွာရုံသာရှိသည်။ 赛跑者到达终点时, 先后相差无几。

ရင်တိုက်ထယ် နှ၊ <yin dait hte> 一种犁头

ရင်တုန် ကါ <yin ton> 心跳, 心悸: ဒီသတင်းကြားရတော့အခေါ် ~ လွန်းလို့။ 听到消息后, 大娘的心砰砰直跳。

ရင်တုန်ပန်းတုန် ကဝါ <yin ton pan: ton> 激动, 心跳不已: ဝမ်းသာသလိုလိုအံ့ဩသလိုလိုနဲ့ ~ ကြီးကျိပ်ရလို့ ။ 真叫人若惊若喜, 激动万分。

ရင်တွင်းမြေ နှ၊ <yin dwin: hmyei:> 【解】肋膜, 胸膜

ရင်တွင်းမြေလိုက် နှ၊ <yin dwin: hmyei: hlain> 胸膜腔

ရင်တွန်း နှ၊ <yin dun:> 捕鱼虾的竹制器具

ရင်ထု ကါ <yin htu'> = ရင်တီး

ရင်ထုနာ ကဝါ <yin du' m-na> 悲痛欲绝: အမေသည်သားအဖြစ်ကိုသိပြီး ~ ဖြစ်သွားသည်။ 妈妈知道儿子的遭遇后非常悲痛。 / ဒါဟာ ~ ဖြစ်ဖို့ကောင်းပါတယ်။ 这真令人悲痛欲绝。

ရင်ထိုး နှ၊ <yin do:> 胸针, 胸章, 徽章: ~ တံဆိပ် 胸章, 徽章

ရင်ဋ္ဌးရိုး နှ၊ <yin du: yo:> 动物胸前的软肋骨, 也称 ရင်နုရိုး

ရင်နာ ကါ <yin na> ①胸口疼痛 ②伤心, 痛心

ရင်နုရိုး နှ၊ <yin nu' yo:> = ရင်ဋ္ဌးရိုး

ရင်နို့ နှ၊ <yin no'> ①人乳: ~ စို့သည်။ (婴儿)吃奶。 ②学问, 知识: ပညာ ~ 学识 / တက္ကသိုလ်မှာသုံးနှစ်လောက် ပညာ ~ သောက်စို့ခဲ့ပါတယ်။ 在大学求学三年。

ရင်နင့် ကါ <yin nin'> 痛心, 伤心: ဤ ~ ဖွယ်ရာအထွေအကြုံများကိုကျနော်တို့အစဉ်မှတ်သားထားသင့်သည်။ 这种痛心的教训值得我们永远记取。

ရင်နှစ် နှ၊ <yin hnit> 心肝, 宝贝, 心爱的

ရင်နှစ်သည်းချာ နှ၊ <yin hnit thi: gya> 亲生骨肉

ရင်ပူ နှ၊ <yin pu> ①【医】烧心, 胃热 ②担心, 焦虑: သားသမီးများရှဲနောင်ရေးတွေးပြီး ~ နေသည်။ 为子女前途担忧。

ရင်ပူနာ နှ၊ <yin bu na> 烧心, 胃不舒服

ရင်ပူနာထ ကါ <yin bu na hta'> 心口灼热, 胃热

ရင်ပူရင်ဆာ ကါ <yin pu yin hsa> ①烧心, 胃热 ②忧虑, 担心, 焦虑

ရင်ပေါ ကါ <yin paw'> 心情轻松, 无忧无虑: ဒီလိုပွင့်ပြောလိုက်ရတော့မှ ~ သွားတယ်။ 这样说出来了才感到轻松-

ရင်ပုံ နှ၊ <yin bon> ①胸脯: ကြက် ~ သား 鸡胸脯肉 ②衣服的前片

ရင်ပုံသား နှ၊ <yin bon dha:> 【解】胸脯: ကြက် ~ 鸡胸脯肉

ရင်ပင့် ကါ <yin pin'> = ရင်မ

ရင်ပေါင် နှ၊ <yin baun> 胸部

ရင်ပေါင်တန်း ကဝါ <yin baun tan:> ①肩并肩地, 并驾齐驱: ~ ပြေးကြသည်။ 并排跑。 / အိမ်အိမ် ~ ဆောက်ထားသည်။ 并排地造了两间房子。 ②平等: မိန်းမတွေလဲ ယောက်ျားနဲ့ ~ အလုပ်လုပ်နိုင်တယ်။ 妇女也能和男子一样平等地做事。

ရင်ပတ် နှ၊ <yin bat> = ရင်ဘတ်

ရင်ပတ်ကွင်း နှ၊ <yin bat gwin:> 马的胸轡

ရင်ပတ်ခတ်တီး ကါ <yin bat khat ti:> = ရင်ဘတ်စည်တီး

ရင်ပတ်စည်တီး ကဝါ <yin bat si di:> = ရင်ဘတ်စည်တီး

ရင်ပြင် နှ၊ <yin byin> ①胸部 ②广场: ဘုရားကြီး ~ 佛寺前广场 / နန်း ~ 宫殿前庭院

ရင်ပြင်တော် နှ၊ <yin byin daw> 广场: ရွှေတိဂုံ ~ 大金塔前的广场

ရင်ပြည့် ကါ <yin pyei' / yin pyi'> 腹胀

ရင်ပွင့် ကါ <yin pwin'> ①【医】心脏舒张 ②心情舒畅, 开心

ရင်ဖို နှ၊ <yin phi> (鸡的)胸脯

ရင်ဖို ကါ <yin pho> 心悸, 心惊肉跳

ရင်ဖိုး နှ၊ <yin bon:> ①大襟 ②大襟衣服: ~ အင်္ကျီ 大襟衣 ③围兜

ရင်ဖွဲ့ နှ၊ <yin bwe'> ①阿瓦王朝时和尚穿的有衬里的袈裟 ②佛塔的一部分, 见ဝေတီ 图

ရင်ဖွင့် ကါ <yin phwin'> 交心, 开诚布公: ~ ပြောသည်။ 开诚布公地说。 / ~ တင်ပြလိုက်သည်။ 坦率地提出。

ရင်ဘောင်တန်း ကဝါ <yin baun tan:> = ရင်ပေါင်တန်း

ရင်ဘတ် နှ၊ <yin bat> 胸部

ရင်ဘတ်စည်တီး ကဝါ <yin bat si di:> 捶胸顿足, 很悲伤地: ~ ဝိုင်းကြွေးလေသည်။ 捶胸顿足地大哭起来。

ရင်ဘတ်နာ ကါ <yin bat na> 胸口疼

ရင်မ ကါ <yin ma'> 提心吊胆, 担惊受怕

ရင်မော ကါ <yin maw:> 操心, 费神

ရင်မေး နှ၊ <yin mwei:> 胸毛